

所，抽水马桶

ရေလည် က၊ <yei le> ①明白，明了，清楚： အခုမှတော်လမ်းကို ~ တော့သည်။ 现在才明了剧情。 / သူကပြဿနာကို ~ အောင် ပြောတတ်သူ။ 他讲不清这个问题。 ②机灵，精明，能干： သူ့ကိုချည်းခိုင်းရမှာပေါ့သူက ~ တာကို။ 当然都得叫他去干，他机灵嘛！ / သူ့ သားသမီးထဲတော့စီကောင်ပဲရေလည် လည်ရှိတာပဲ။ 他的子女里就数这小子精明。 ③开始涨潮或落潮

ရေလိပ် န၊ <yei leit> = ဝင်လယ်လိပ် 海龟，玳瑁，蠓龟 (turtle)

ရေလုပ်ငန်း န၊ <yei lout ngan> 水产业

ရေလုပ်သား န၊ <yei lout tha> 水产业工人，渔民，渔夫

ရေလမ်း န၊ <yei lan> 水路

ရေလမ်းကြောင်း န၊ <yei lan: gyaun> 水道，航道

ရေလမ်းခရီး န၊ <yei lan: kh-yi> 水路，水路交通

ရေလယ်ဘက် န၊ <yei le bet> 禽蛋尖的一端

ရေလယ်တော်ယာ န၊ <yei le baw ya> [緬·英 ရေလယ် + buoy] 航道上的浮标，航标

ရေလယ်သံ န၊ <yei le dhan> 船夫谣，船夫号子

ရေလယ်သောင် န၊ <yei le dhan> 沙洲，渚

ရေလျှင် န၊ <yei l-yin/ yei yin> = ရေလှိုင်

ရေလှဲ န၊ <yei hle'> = ရေလှိုင်

ရေလှောင်ကန် န၊ <yei hlaun kan> 水库，蓄水池

ရေလှောင်အိုး န၊ <yei hlaun o> 蓄水缸

ရေလှောင်အင်းကြီး န၊ <yei hlaun in: gyi> 蓄水池

ရေလှိုင်း န၊ <yei hlain> 波浪，波涛，波瀾

ရေလှိုင်းခတ် က၊ <yei hlain: khat> 波浪冲击

ရေလှိုင်းချိတ် န၊ <yei hlain: gyeit> 浪花

ရေလှည့် I န၊ <yei hle'> ①水车 ②顺潮，顺水 II က၊ <yei hle'> 斗鸡时用水抹鸡的胸、颈、脚、翅各部，使其有力

ရေလှည့်သင့် က၊ <yei hle' thin> 顺潮，顺水： ပုသိမ်ကနေရန်ကုန်အရောက် ~ ယင်ရှင်နာရီလောက်ပဲကြာတယ်။ 从勃生到仰光顺水的话只要八个小时。

ရေလှန် က၊ <yei hlan> 退潮后又开始涨潮

ရေလျှော် က၊ <yei shaw> 洗涤

ရေလျှော်ခံ န၊ <yei shaw gan> 不易褪色的，经洗的

ရေလျှော် က၊ <yei shan> 水溢出，泛滥

ရေလျှော်ခွက် န၊ <yei shan gwet> 【化】溢流筒

ရေလှဲ I က၊ <yei hlwe:> 分水，引水 II န၊ <yei hlwe:>

溢洪道

ရေလှဲဆည် န၊ <yei hlwe: hse> 分水坝

ရေလှဲတံခါး န၊ <yei hlwe: d-ga> 分水闸，分洪闸

ရေလှဲပေါက် န၊ <yei hlwe: baut> 溢洪口，分洪口

ရေလှဲပြန် န၊ <yei hlwe: byun> 溢洪道，分水管

ရေလှဲမြောင်း န၊ <yei hlwe: myaun> 排水渠

ရေလှဲတံ က၊ <yei hlut> 放水，排水： ~ တံခါးပေါက် 排水闸，分洪闸 / ~ မြောင်း 排水渠

ရေလှမ်း / ရေလှမ်းမိုး <yei hlwun:/yei hlwun: mo> 淹没，闹水灾

ရေဝ န၊ <yei wa'> 水分充足： ပေါးပင်တွေ ~ လှိုယိပ်သန်တာပဲ။ 稻子水分充足长得很茁壮。

ရေဝတီ န၊ I <yei w-di> ①【天】奎宿(二十八星宿中的第二十七个星宿，形似鱼笱，共九颗) ②犹太人

ရေဝတီနက္ခတ် န၊ <yei w-di net khat> 【天】奎宿

ရေဝေ န၊ <yei wei> ①江河分水处 ② = ရေဝေကုန်းတန်း

ရေဝေကုန်းတန်း န၊ <yei wei kon: dan> 分水岭，(喻)分界线

ရေဝေကြော န၊ <ye: wei gyaw> 分水岭

ရေဝေတောင် န၊ <yei wei taun> 分水岭，(喻)分界线

ရေဝေတောင်တန်း န၊ <yei wei taun dan> 分水岭，(喻)分界线

ရေဝေတောင်ခွံ န၊ <yei wei taun yo> 分水岭

ရေဝဲ န၊ <yei we:> 旋涡

ရေဝဲနာ န၊ <yei we: na> 湿癣

ရေဝက်တိုး လ၊ <yei wet to:> 冲垮堤岸

ရေဝင်စပါး န၊ <yei win z-ba> 受潮的稻谷

ရေဝင်ပြန် န၊ <yei win byun> 输水管

ရေဝင်လယ် န၊ <yei win le> 水浇田

ရေဝန် န၊ <yei wun> 港务局局长。 ~ ထောက် 港务局副局长 / ~ ရုံး 港务局

ရေဝယ် က၊ <yei wut> 积水。 ~ ခြေ 洼地

ရေဝမ်းထဲ န၊ <yei wun: be> 【动】鸕鶿 Podiceps ruficollis capensis (The Indian Little Grebe Dabckick)

ရေဝယ်သား က၊ <yei we tha> 在水中划线，(喻)分不开。 ~ သော်အခြားမထင်။ 在水里是划不出线条的，(喻)牢不可破的团结或友谊。

ရေသကျည်းပင် န၊ <yei dh-gyi: bin> 【植】一种田菁，生长在河谷、洼地的野生乔木，可入药，也称 ယာသကျည်းပင်

ရေသဇင် န၊ <yei dh-zin> 【植】一种兰花，沼泽兰 (Bog Orchid)

ရေသနပ် / ရေသနပ်ပုဆိုး န၊ <yei dh-nout / yei dh-nout-p-hso> 和尚洗澡用的筒裙

ရေသပြေ န၊ <yei dh-byei> 【植】一种番樱桃 Eugenia Aquea

ရေသဖန်း န၊ <yei th-phan> 【植】从生榕 Ficus glomerata, Roxb (Cluster Fig, Gular Fig Country Fig)。 ~